

ရာဇ်မောင်ပျူးကျောက်စာမျအက္ခရာပုံများ၊ ဓလ္လာချက်

မောင်မောင်ဆွဲ^{*}

စာတမ်းအကျဉ်း

ဤစာတမ်းကို ပျူစာသင်ကြားရေးနှင့် ပျူစာသုတေသနလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ ရေးသားပြုစဲပါသည်။ ကမ္မဘား ကျောက်စာပုံများကို သေချာစွာစိစစ်ဖော်ရှုပြီး အခြားပျူစာများ၊ ရေးအိန္ဒိယ အက္ခရာ အရေးသွင်ပြင်များနှင့် နှိုင်းယူဉ်စိစစ်မှုများ ပြုခဲ့ပါသည်။ ယခင် ရှိပြီးသော အက္ခရာဖလှယ်များနှင့် ထပ်မံညိုနှိုင်း ဖတ်ရှု စိစစ်ထားပါသည်။ ထို့သို့ဆောင်ရွက်ရှုများကြောင့် ယခင်လေ့လာဖော်ပြန်များတွင်ရှိသော အားနည်းချက် များကို တွေ့ရှိခဲ့ပါသည်။ ပြင်ဆင်ဖွယ်များ၊ ဖြည့်စွက်မှတ်သားဖွယ်များ၊ ရေးထုံးဆိုင်ရာ ကြံးဆောင်ရွက်များ၊ ကွယ်လုလုနောင်းကာလ ပျူစာအနေအထား၊ ခေတ်ပြုင်စာပေ၊ ဘာသာစကားနှင့် အရေးအသား လွမ်းမိုးပုံများကို ထုတ်ဖော်တင်ပြထားပါသည်။ ထိုကြောင့် ပျူစာသင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ အတွက် အထောက်အကူဖြနိုင်မည်ဟု မျှော်လင့်နိုင်သော သုတေသန ဖြစ်ပါသည်။

သေးသူပျက်စကားထုံးများ - ထိပ်မှတ်၊ ရှည်းယူဉ်သရာ၊ အက္ခရာပုံသွင်း၊ အရေးပသွင်း၊ ရေးသားမှုသွင်ပြင်၊ သရသက်တာ၊ အသံပြုသက်တာ။

နိဒါန်း

အေဒီ (၁၂)ရာစုသည် မြန်မာနိုင်ငံတွင် အရှိန်အဝါကောင်းကောင်းနှင့် ဖွံ့ဖြိုးနေသော ပါဋ္ဌစာပေ၊ မွန်စာပေတို့ကို မိုးလျက် မြန်မာစာပေသည်လည်း အရှိန်ရလာစ ကာလ ဖြစ်ပါသည်။ ထိုကာလတွင် ပျူတို့၏စာပေသည် ပုဂံခေတ်၏ လိုအပ်ချက် တစ်ခုအဖြစ် ရှိနေခဲ့ ဖြစ်ပါသည်။ သို့သော် ကွယ်ပျောက်လုနီးပါး အခြေအနေ ဖြစ်ဟန်တူပါသည်။ ပျူစကားပြောဆိုနေကြသောသူများ ရှိနေသေးသော်လည်း ပျူစာ ရေးသားမှုကား အားနည်းလုပါသည်။ ထိုအခြေအနေကို သတိပြုမိသော အလျှောင်ရာကော်မာရီက မိမိကောင်းမှုကိုဖော်ပြရာတွင် ပျူစာဖွင့်လည်း မှတ်တမ်းတင်ခဲ့ ပါသည်။ ထိုမှတ်တမ်းအရ ပျူတို့၏ စာပေနေဝါဒချိန်အရေးအသားနှင့် အက္ခရာသွင်ပြင် များကို လေ့လာနိုင်ပါသည်။ ထိုလေ့လာမှုသည် ပျူဘာသာစကားလေ့လာမှု၊ ပျူစာ သင်ကြားမှုတို့အတွက် များစွာ အထောက်အကူဖြနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

* ဒေါက်တာ၊ ပါမောက္ဍ၊ မြန်မာစာဌာန၊ စစ်ကိုင်းပညာရေးတဗ္ဗာသို့လို

ရာဇော်မာရိပူ။ဘ၏ ရေးသားမှုသွင်းပြီး

ပုဂ္ဂန္တော်လီးကာလ ပျောစာများ၏ ရေးသားမှုသွင်းပြီးနှင့် ပတ်သက်၍ ပုဂ္ဂန္တော်မာရိပူ။ကျောက်စာသည် ကအံ့ဌ၊ ပလ္လဝအကွဲရာများ^၁မှ ဗုဒ္ဓစာပေါကို အခြေခံ ရယူထားသော အကွဲရာများ မဟုတ်ကြောင်း ဆရာတိုး ဦးသာမြတ်က ဆိုထား ပါသည်။ ဖော်ပြရသော်—

“မြတ်ပျောစာကျောက်စာကို ခရစ်နှစ်-၁၁၁၂ခု (မြန်မာကောဇာနှစ်-၄၇၄ ခု)မှပင် ရေးထိုးဌားသော်လည်း ယင်းပျောအကွဲရာများသည် ခရစ်နှစ် (၈)ရာစု အစပိုင်းထက် နောက်ကျသော အိန္ဒိယ တောင်ပိုင်းသုံး ကအံ့ဌခေါ် တေလူရှု-ကနာရှိ အကွဲရာများကို မသုံးခြင်းပင် ဖြစ်ပါသည်။”

ဟူ၍ ဖော်ပြထားပါသည်။^၂ မြတ်ပျောစာကျောက်စာ-မြန်မာပြန်စာအုပ်၏ နိဒါန်းပိုင်းတွင် ပျောအကွဲရာများ၏ ထူးခြားချက် (၁၈)ချက် ဖော်ပြနှုံး၍ ထူးခြားချက် အမှတ်(၁၅)တွင် ဖော်ပြထားမှု ဖြစ်ပါသည်။ ယင်းအမှတ်စဉ်(၁၅) ထူးခြားချက် ရှင်းလင်းမှုတွင် ရှေးအိန္ဒိယ စာအရေးအသားစာအုပ်ကြီးများ^၃ ကို အထောက်အထားပြု၍—

“ပျောလူမျိုးတို့သည် ပုဂ္ဂန္တော်ကို တည်ထောင်ပြီးနေစဉ်အခါ အိန္ဒိယတောင်ပိုင်းအကွဲရာများနှင့် အဆက်အသွယ် ပြတ်နေဟန် တူ၏။ မိမိတို့ သရေခေတ္တရာနေစဉ်အခါက၊ အသုံးပြုသော အကွဲရာများကိုပင် ပျောလူမျိုးတို့သည် မပြောင်းမလွှဲဘဲ ဆက်လက် သုံးကြဟန် တူ၏။ မည်သို့ပင်ဖြစ်စေ မြတ်ပျောစာတွင် ခရစ်နှစ် ရှစ်ရာစုမှစ၍ ခရစ်နှစ် ၁၂ရာစုအထိ အသုံးပြုသော အိန္ဒိယတောင်ပိုင်းအကွဲရာများ မပါသည်မှာ ထင်ရှားပါ၏”

^၁ Kadamba, pallava scripts

^၂ သာမြတ်၊ ၁၉၅၈၊ ၂-၈။



^၃ သာမြတ်၊ ၁၉၅၈၊ ၆-၉။

^၄ သာမြတ်၊ ၁၉၅၈၊ ၈။ အိန္ဒိယရှေးအရေးအသားစာအုပ်ကြီးများ- ဒေါက်တာဗုလာရှင်၏ ကျောက်စာချုပ်များ ဟိရစန္တာ၌ ရေးသော အိန္ဒိယရှေးအရေးအသား (ဟိန္ဒိဘာသာပြန်) သို့ဝရာမုရတီ MA ရေးသော အိန္ဒိယကျောက်စာနှင့် အိန္ဒိယတောင်ပိုင်းအရေးအသား။

ဟု အခိုင်အမာ ဖော်ပြခဲ့ပါသည်။^၁ ထို့ကြောင့် ရာဇဗုမာရ်ကျောက်စာသည် ခေတ်ပြိုင် အရေးအသားများနှင့် လည်းကောင်း၊ အိန္ဒိယတောင်ပိုင်း အရေးအသားများနှင့် လည်းကောင်း အရေးအသားသွင်ပြင် သိသာစွာ ကွဲပြားမှုကို တွေ့မြင်ရပါသည်။

ပျူကမွဲည်းစာများကို လေ့လာကြည့်ပါက ဟန်လင်း၊ မိုင်းမော၊ သရေခေတ္တရာ ပျူကမွဲည်းစာတို့သည် စာလုံးတစ်ခုနှင့်တစ်ခု ခပ်ဆင်ဆင် တူကြပါသည်။ သိသာစွာ ကွဲပြားခြားနားမှ မရှိပေ။ ပျူစာ စတင်ရေးစဉ်ကာလမှ ပျူစာနောက်ဆုံးရေးသားချိန် အထိ ရေးသားသော ခေတ်အလိုက် လက်ရေးစရိတ် ပြောင်းလဲမှုသဘောကြောင့် ရေးဟန် အနည်းငယ် ပြောင်းလဲသည်မှအပ ပြောင်းလဲမှုနည်းသော တည်ဌြိမ်သည့် စာအရေးအသားဖြစ်ကြောင်း တွေ့ရပါသည်။ ယေား(၁)ကို ကြည့်ပါ။ မှန်းဆန်စုံ များဖြင့် ပျူစာအသွင်သဏ္ဌာန်များကို အစဉ်ပြ၍ ယဉ်တွဲဖော်ပြထားပါသည်။

ယေား(၁) မြန်မာနိုင်ငံရှိ ပျူစာအရေးအသားများ

No	Guess Era	Inscription	Pyu Character and (Bagan Era Character)
1	AD-3	ဟန်လင်း၊ သခိုင်း ပျူကျောက်စာ	
2	AD-4	မိုင်းမော၊ မြန်ဒီပျူကျောက်စာ	
3	AD-4-5	သရေခေတ္တရာသူရိယဝိကြမ်မင်း အရိုးအိုးအောက်ခံမျက်နှာပျူစာ (သရေခေတ္တရာအစောင့်း)	
4	AD-5-6	ဟန်လင်း၊ ဦးဆောင်းယာ ပျူကျောက်စာ	
5	AD-6-7	သရေခေတ္တရာ၊ ဘုရာဆောင် အရိုးအိုးပတ်လည်ပျူစာ	

^၁ သာမြေတ်၊ ၁၉၅၈၊ ၈။

No.	Guess Era	Inscription	Pyu Character and (Bagan Era Character)
6	AD-7-8	သရေခေတ္တရာသူရိယဝိကမမင်း အရိုးအိုးပတ်လည်ပျော် (သရေခေတ္တရာနောင်းပိုင်း)	
7	AD-10	ဟန်လင်းမိဖုရား (ဘိက္ခည္တမဟာဒေဝါ) ပျော်ကျောက်စာ	
8	AD-11	မြစ်သားမြှုံ၊ ပေတောကျောင်းမှ ပုဂံခေတ်စောလူးမင်း ပျော်ကျောက်စာ	
9	AD-11	သရပါတံခါးအနီး (တရာတ်စာကျောက်) ပျော်ကျောက်စာ	
10	AD-12	ရာကျေမာရ်ကျောက်စာ(ပျော်စာ)	

အထက်အောက်ရှည်လျားစွာ ဆွဲမှု၊ မဆွဲမှု ခြားနားခြင်းမျှသာရိပြီး အကွဲရာ
စာလုံးတို့၏ ရေးသားမှုမှာ ကွဲပြားမှုမရှိကြောင်း တွေ့ရပါသည်။ တစ်ဆက်တည်း
မှာပင် အိန္ဒိယကမ္မည်းကျောက်စာ ရေးသားမှုများဖြင့်လည်း ယဉ်၍ကြည့်နိုင်ပါသည်။
ယေား(၂)ကို ကြည့်ပါ။ ပညာရှင်တို့၏ မှန်းဆန်းများဖြင့် စဉ်၍ ဖော်ပြထားပါသည်။

ယေား(၂) အိန္ဒိယကမ္မည်းများနှင့် မွန်ကမ္မည်းစာတို့မှ အရေးအသားများ

No.	Inscription	BC/AD	Script	Characters	Reference
1	Ashoka	BC-3	Brahmi		စံသာအောင်၊ ၁၉၇၄
2	Buddhist image from Mathura	AD-2	Kshatrapa		Epigraphia India Vol VIII, 1905, 175
3	smath	AD-2	Kusana (kushan)		Epi Indica Vol VIII, 1905, 171

No	Inscription	BC/AD	Script	Characters	Reference	
4	Junnagadh	AD-2	Andhra	శ్రీఃఎంబుళాశాసనః	Epi Indica Vol VIII, 1905, 179	
5	Amaravati	AD-3	Iksvaku	శ్రీకృష్ణపుణమాయ	వాంశాటంః १००५ లో॥	
6	Magada	AD-4	N-India Gupta	శ్రీమత్కుమా మృచ్ఛ	వాంశాటంః १००५ లో॥	
7	Pallava (Telugu)	AD-5	Pallava	శ్రీమయభోగిష్ఠా	వామిత్రా వార్ణవే షాగ్నిషాగ్నిత్తా(గ)	
8	Kadamba (Kanarese)	AD-6	Kadamba	శ్రీమయభోగిష్ఠా	వామిత్రా వార్ణవే షాగ్నిషాగ్నిత్తా(బ)	
9	Rakhaing visali (sanskrit)	AD-6	Rakhaing Gupta	శ్రీమయభోగిష్ఠా	ఊరాణిషాప్యమయ్యి	ఊరాణిషాప్యమయ్యి
10	sriksetra kanwatkhungone Buddha image (sanskrit)	AD-6	Sriksetra Gupta	శ్రీమయభోగిష్ఠా	Rubbing by Dr. Maung Maung Sway	
11	Rakhaing Anandasandra (sanskrit)	AD-7	Rakhaing Dervnagari	శ్రీమయభోగిష్ఠా	ఊరాణిషాప్యమయ్యి	ఊరాణిషాప్యమయ్యి
12	Chalukya (Kanarese Telugu)	AD-7	Chalukya	శ్రీమయభోగిష్ఠా	వామిత్రా వార్ణవే షాగ్నిషాగ్నిత్తా(చ)	
13	Parapahtan (Mon)	AD-8	Mon	శ్రీపతిష్ఠా	వామిత్రా వార్ణవే షాగ్నిషాగ్నిత్తా(ఖ)	

ပျောစာတို့သည် ယေား(၂) အမှတ်စဉ်(၄) အေဒီ(၂)ရာစွဲသုံး အန္တရစာလုံးများနှင့် လုန်စွာနီးနီးကပ်ကပ် ဆင်တူမှုရှိကြောင်း တွေ့ရပါသည်။ ထို့အပြင် ယေား(၂) အမှတ်စဉ်(၃) အေဒီ (၂)ရာစွဲတွင် ထင်ရှားသော ကုရှား(ကုသန) အရေးအသား နှင့်လည်း နီးစပ်မှုရှိကြောင်း တွေ့နိုင်ပါသည်။ အမှတ်စဉ်(၅)မှာ အေဒီ (၃)ရာစွဲ

ကူခါကု အကွဲရာစာလုံးများ ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ပျော်တိုက ရယူသည်ဟု အခို့က မှန်းဆောင်ပါသည်။

ကျွန်တော်၏မှန်းဆုံးကျက်မှာ အေဒီ(၃)ရာစု လူခါကု အကွဲရာစာလုံးများကို
ရယူခြင်း မဟုတ်ဘဲ အေဒီ (၂)ရာစုလောက်က တောင်ပိုင်းအန္တရာ၊ မြောက်ပိုင်းကုသန
အရေးအသားတို့နှင့်အပြိုင် ခွဲထွက်လာသော ပြာဟန္တာ အရေးအသားအသွင်ကွဲဟု ယူဆ
ပါသည်။ အစောပိုင်း ပျောစာလုံးများသည် အေဒီ(၂)ရာစု စာလုံးများနှင့် ပို၍ဆင်တူပြီး
ရေးဆွဲနှုဟန်ပန်မှာ အေဒီ(၃)ရာစု စာလုံးများထက် အောက်ရှည်လျားပုံ သဘော
မျှသာ တူပါသည်။ သို့သော် ကိုယ်ပိုင်တိထွင်မှုဖြင့် ဖန်တီးထားသော စနစ်များ
ပျောစာတွင် များစွာတွေ့ရှု၍ အေဒီ(၃)ရာစု လူခါကု အရေးအသားတို့နှင့် ခေတ်ပြိုင်
ရေးဟန်ဟု မှန်းဆပါသည်။

အေဒီ(၄)ရာစန္ဒာင်းပိုင်း ကမ္မည်းစာသွင်ပြင်များကို ကြည့်လျှင် အစောပိုင်း ပျောစာများနှင့် ဆင်တူမှ မရှိခဲ့မျှမက အစောပိုင်းပျောစာတို့မှ ဖွံ့ဖြိုးလာသော ပျောစာ တို့နှင့်လည်း ဆက်စပ်မှ မရနိုင်အောင် ကွဲပြားနေကြောင်း တွေ့မြင်နိုင်ပါသည်။ အေဒီ(၈)ရာစ ပရပုထံမှန်စာအရေးအသား (အမှတ်စဉ်-၁၃၊ ယေား-၂)သာလျှင် ရာဇော်မာရ်၏ မွန်-ပါဋ္ဌာ-မြန်မာ စကားသုံးအကွဲရာများနှင့် ဆက်စပ်မှုရှိကြောင်း မှန်းဆနိုင်ပါသည်။ ထိုကြောင့် ပုဂံခေတ်ဦး ပျောစာအရေးအသားသွင်ပြင်မှာ အေဒီ(၂)ရာစသုံး အိန္ဒိယ ဗြာဟိုအကွဲရာပွား စာအရေးအသားတို့မှတစ်ဆင့် အိန္ဒိယဒေသ အရှေ့ဘက်တွင် တိုက်ရှိက် ဖွံ့ဖြိုးလာသော အရေးအသားဖြစ်ကြောင်း နားလည်မိပါသည်။

အကုရာစာပုံများ လေ့လာခိုခ်မှု

ရုကောမာရ် ပျောကျောက်စာတွင် ဗျည်းအက္ခရာ (၂၇)မျိုး၊ သရအက္ခရာ (၁၀)မျိုးနှင့် ဂဏန်းသက်တ (၃၃)မျိုး ပါဝင်ပါသည်။ ဖော်ပြရသည်—

သရအက္ခရာများမှာ - အ။ ၃။

ကဏ္နားသက္ကတမှာ - ၁၀၀၀၁ ၆၀၁ ၂၀

တို့ ဖြစ်ပါသည်။ ဤစာတမ်းတွင် သရအက္ခရာများနှင့် ကဏ္ဍားသက်တစိစစ်မှုများကို အခါန်ငဲ့ကွက်၏ ခန်းလုပ်ခဲ့ပါသည်။ ဗျားအကြီးရာ စိစစ်မှုတွင်လည်း ထူးခြားမှ

ရှိနေသော ပျည်းအကွဲရာအချို့နှင့် ထူးခြားမှုရှိနေသော ပျည်းယဉ်သရ ရေးသားမှူ အချို့ကိုသာ စာတမ်းတွင် စိစစ်ဖော်ပြသွားပါမည်။ စိစစ်မှုအရ ရာဇေကုမာရ်ပျူးကျောက်စာသည် ကွယ်လှလှ ပျူးစာရေးအသားဖြစ်၍ အစဉ်အလာမဟုတ်သော ပျူးစာရေးသားမှူ ပုံသွင်များနှင့် အကွဲရာလှယ်သူ၏ အယူအဆအရ ဖော်ပြထားသော ပျူးစာရေးသားမှူ ပုံသွင်များဟု စိစစ်တွေ့ရှိရပါသည်။

အစဉ်အလာမဟုတ်သော ပျူးစာရေးသားမှူ ပုံသွင်များ

၁။ ထူးခြားသော အရေးသွင်ပြင်စီစဉ်မှု

အစဉ်အလာအားဖြင့် ပျူးစာတို့တွင် လုံးဝရေးလွှာမရှိသော သရသက်တ သဏ္ဌာန်များ ဖြစ်ပါသည်။ ‘ဉာဏ်’ စာလုံးမှ (၁) သရသက်တ၊ ‘တော်’ ငြော်မှ (၆-၂) နှင့် ‘ဆဲ’ မှ (၇)သရ သက်တ ရေးသားမှူများသည် အစဉ်အလာ ပျူးကျောက်စာများ ဖြစ်သော ဟန်လင်း၊ မိုင်းမော် သရရေခေတ္တရာတို့မှ ပျူးကျောက်စာများတွင် ရေးထုံး လုံးဝ မတွေ့ရပါ။ ရာဇေကုမာရ် ကျောက်စာတစ်ချုပ်တွင်သာ တွေ့ရခြင်း ဖြစ်ပါသည်။ ယေား (၁၇)ကို ကြည့်ပါ။

ယေား(၃) ပျည်းယဉ်သရ (အော်၊ အဲ)သက်တ စိစစ်လွှဲလာချက်

စဉ်	သရ	ပျည်းယဉ် သက်တ	သာဓာ			စိစစ်ချက်	
			ပုံညွှန်း	အကွဲရာ	မြန်မာ	တွေ့ရှိချက်	ရည်ညွှန်းချက်
၁	အူး	၇	ရု/က/၂၄		ဂိုးသျိုး	ပျူးစာရေးသားမှူတွင် အစဉ်အလာ မရှိ၊ ဆတ်ပြင် အိန္ဒိယ တော်ပိုင်းအသွင် ရောသားမှုဖြစ်သည်။	သာမြတ်၊ ဘဏ္ဍာဂါရိ၊ J-၃

စဉ်	သရ	ပျည်းယျဉ် သက်တာ	သာဓက			စိစစ်ချက်	
			ပုံညွှန်း	အက္ခရာ	မြန်မာ	တွေ့ရှိချက်	ရည်ဗျာနှင့်
J	အေား		ရှ/က/၁၁		တေား	ရွှေထိုးပါသော ပုံစံဖြစ်သည်။ ပျုအစဉ်အလာတွင် မရှိပုံဆောင်မြန်မာဟန်ရောထွေးလုပ်ရသည်။	
၃	အော့		ရှ/က/၂၀		ဇွဲ့့	ရောထွေးလုပ်သံပါသော တက်ကျသံပြုသက်တာ ယူဉ်တွဲထားသည်။	
၄	အဲ		ရှ/က/၂၂		ဆဲ	ပျုစာရေးထိုးမဟုတ်ရှေးအိန္ဒိယသူတွင် ဆွဲရသော နာဂရိရောထိုးဖြစ်သည်။ တက်ကျသံပြုသက်တာမပါ။	
			ရှ/က/၂၃		ဆဲ	ဤ(၂)ရသာ ဆွဲရသည်။	

‘ဉာဏ်’သည် အသစ်တိုးလာသော ရာကော်မာရ်ပျုစာ၏ (၂) သရသက်တွေ့ပြီး တက်ကျသံပြုသက်တ ယာတေားအစက်(၂)ခု (-း)ဖြင့် ယူဉ်တွဲရေးသားထားပါသည်။ ပျုစာရေးသားမှစနစ်တွင် အစဉ်အလာအားဖြင့် (၂) သက်တရေးထိုးမရှိပါ။^၁ သို့သော ရာကော်မာရ်နှင့် သရခေါ်ရာ ဘုရားကြီးအရှိုးအိုးပျုစာများတွင် ပျုစာရေးထိုး တစ်ချောင်းင် (၂)အသွင်ကို နှစ်ချောင်းင် (၂)သက်တအဖြစ် ယူဆကာ ဖတ်ခဲ့ကြကြောင်း တွေ့ရပါသည်။ ^၂ ထိုအပြင် ရာကော်မာရ်ကျောက်စာ (ရှ/က/၂၄)တွင် ‘ဉာဏ်’ - ဟူသော ‘အဆွဲ’ အမိပါယ်ထင်သည့် ပျုစာလုံးတွင် နှစ်ချောင်းင်စနစ် သိသာစွာ ပါဝင်နေကြောင်းလည်း တွေ့ရပါသည်။^၃

^၁ မောင်မောင်ဆွဲ၊ ၂၀၁၇။

^၂ သာမြတ်၊ ၁၉၆၃၊ ၅၀-၅၁၊ ၅၈၊ ၆၈-၇၀။

^၃ ဤစာတမ်းလေား(၁၄)၊ အမှတ်စဉ်(၈)ကို ကြည့်ပါ။

ပျော်အစဉ်အလာတွင် ‘၂’ အတွက်ရေးသော ဘေးအတက်တစ်ခုပါ တစ်ချောင်းငင် (၂)စနစ် ရှိပါသည်။ သို့သော် ထိုတစ်ချောင်းငင်စနစ် မတွေ့ရဘဲ ဘေးအတက် (၂)ခုပါသော နှစ်ချောင်းငင် (၂။) ပုံစံဖြင့် ဖော်ပြပါစာလုံးကို တွေ့ရပါသည်။ ထိုပုံစံမျိုးကို ပျော်စာမဟုတ်သော ပျော်ခေတ် ပါဉိစာပေ ရွှေပေလွှာတွင် တွေ့ရပါသည်။ ‘၂။ ၂။ စာလုံးများတွင် ဖြစ်ပါသည်။’ ပျော်ဖတ်စာ ‘က-မ-ချ’ တွဲပုံတွင် ‘ကူ၊ ရူ၊ အူ’ အသုံးတဲ့ပုံမှန် တွေ့ရပါသည်။^၃ ယင်းပုံများသည် အေဒီ (၅-၆) ရာစု ကာဒံပါ ပလ္လဝ ပုံစံများ ဖြစ်ပါသည်။ ပျော်စာလုံး မဟုတ်ပါ။ သို့သော် ရာဇော်မာရ်ပျော်စာတွင် ယင်းပုံစံကို ‘၁။ = အဆွဲ’ ၌ ထည့်သွင်းအသုံးပြုခဲ့ပါသည်။ ယခင် (က၊ ည၊ ရ၊ ၂) တို့နှင့် တွဲသော (-၁)သရ ရေးထုံးကွယ်နေ၍ ခေတ်ပြီး သို့မဟုတ် အိန္ဒိယတောင်ပိုင်း (-၂) သက်တစနစ်ကို ဖြည့်စွက်ခဲ့ဟန်တူကြောင်း မှန်းဆရာပါသည်။

‘တော်’နှင့် ‘ငွေ့’ ရေးသားမှုတွင် ‘၆-၁’ သရနှင့် ‘တ၊ ၂’ စာလုံးတို့မှာ ပျော်စာလုံးဟု ဆိုနိုင်သော်လည်း ဗျည်းယူဉ်သရ ‘အော်’ နှင့် ‘အော့’မှာ အစဉ်အလာ ပျော်ရေးထုံးတွင် လုံးဝမရှိခဲ့ပါ။ ယင်းတို့အတွက် (၆-၁)သက်တ၏ တက်ကျသံပြ အစက်သက်တ ယူဉ်တွဲဖော်ပြမှုတွင် ပါဝင်ပြီးဖြစ်ပါသည်ဟု ယူဆဖွယ်ဖြစ်ပါသည်။ ယခု ရာဇော်မာရ်ပျော်သည် ယနေ့ မြန်မာအခေါ် ရှေ့ထိုး (-၅)သက်တအရေး ထည့်သွင်းလာပုံမှာ မြန်မာဟန် ရောထွေးလာသောသဘော ယူဆနိုင်ပါသည်။

(ရ/က/၂၂) (ရ/က/၂၃) တွင် ရေးထိုးထားသော (ခဲ့)စာလုံး ရေးသားမှုသည် ပျော်စာရေးထုံး မဟုတ်ပါ။ ရှေးအိန္ဒိယသလ္လတစာတွင် တွေ့ရသော နာဂရိရေးထုံးရှိ အဲ (-၂) သရသက်တသာ ဖြစ်ပါသည်။ ရာဇော်မာရ်ကျောက်စာတွင် ဤစာလုံး (၂)ခုသာ တွေ့ရပါသည်။ ဤတွင်လည်း လိုသောအနေက်အတွက် ပျော်ရေးထုံးကွယ်၍ သလ္လတစာ ရေးထုံး ရောထွေးကာ ရေးသားခဲ့ဟန် ရှိပါသည်။

ဆရာတိုးသောင်းလွင်က အေဒီ(၁၁၉၂) စောမွန်သင်ကျောက်စာမှစ၍ မြန်မာစာ ရေးထုံးတွင် (အဲ၊ အော်) သက်တ အသုံးပြုလာကြောင်း ပြဆိုထားပါသည်။ မွန်ကျောက်စာတွင် အေဒီ(၁၄၅၅) ကျိုက်မရော (ရှင်စောပုံထိုး) ကျောက်စာ မှစ၍ (အဲ၊ အော်) အရေးကို တွေ့ရသည်။ မွန်ထက် မြန်မာက (အဲ၊ အော်) သက်တ အသုံး စောသည်ဟု ဖော်ပြမှု ရှိပါသည်။^၄ ထို့ကြောင့် ရာဇော်မာရ်မြန်မာကျောက်စာတွင် (အဲ၊ အော်) အသုံးမရှိပါ။ သို့သော် (အဲ၊ အော်) သရသံနှင့်ဆင်သော အသံကို မြန်မာ

^၁ မောင်မောင်ဆွေ၊ ၂၀၀၆(ခ)၊ ၂၃၇-၂၃၈၊ ၂၀၀၆(က)၊ ၁၂-၁၃။

^၂ သန်းဆွေ၊ ၁၉၉၂၊ ၈၁-၁၄၂၂။

^၃ သာမြိတ်၊ ၁၉၆၃၊ ၂-၃။

^၄ သောင်းလွင်၊ ၁၉၇၂၊ ၁၅၀-၁၆၄။

ရှေ့ထိုး (၅)သက်တာ၊ သက္ကတာ၊ နာဂရီနောက်ပစ်သက်တတို့ဖြင့် (အဲ၊ အော်) သရ သက်တဖြစ်အောင် တိုးချဲအားထုတ်မှုပြထားသည်ဟု ယူဆဖွယ် တွေ့ရပါသည်။

(အ)နှင့် (အော်) ရေးထိုးတွင် ပျူးအသံပြအစက်နှစ်ခု ယူဉ်တဲ့ထားသည်။ ထို့အပြင် (အော်)၏ အ-မြစ် သံကဲ့သို့ အစက်သက်တစ်ခု ပါဝင်နေသည်။ ပျူးအစဉ်အလာသုံး စာလုံးအောက် အစက်တစ်ခုသက်တ (၆)နှင့် နေရာကဲ့လွှဲမှု ရှိနေ ပါသည်။ (အဲ)သရတွင်မူ အသံပြသက်တ ယူဉ်တဲ့မှုမရှိကြောင်း တွေ့ရပါသည်။ ထူးခြား၍ တိုးပွားလာသော ပျော်းယူဉ်သရသက်တများအဖြစ် စိစစ်တွေ့ရှိရပါသည်။

JII ဓကားသံမဟုတ်သော သက်တအရေးအသားခိုခို့မှု

ထို့အပြင် အစဉ်အလာအားဖြင့် ပုဒ်မူ(၁)၊ ပုဒ်ဖြတ်(၁)၊ ပုဒ်ခွဲ(၁၀။) သက်တ ထို့ကို သုံးလေ့မရှိပါ။ ပျူးတွင် စာပုဒ်အစ အံ့ဩ နှင့် အဆုံး ။။။ သော ပျူးစာ အသွင်များသာ တွေ့ရပါသည်။

ပေါး(၄) ပုဒ်မ၊ ပုဒ်ကြီး ပါဝင်နေခြင်း

ကျောက်စာတိုင်	ကမ္မည်းစာပုံ	မှတ်ချက်
ရာဇော်မာရ် (က)တိုင်		ဝါကျဆုံးသက်တ ပုဒ်မ(၁) ပါဝင်နေခြင်း
ရာဇော်မာရ် (ခ)တိုင်		စာပိုဒ်ခွဲ သက်တ (၁၀။) ပါဝင်နေခြင်း

ဟူသော ပေါးပါတွေ့ရမှုတွင် စာပုဒ်အတွင်း ပုဒ်မများ၊ စာပိုဒ်ခွဲပုဒ်ကြီးများ ပါဝင် နေသည်ကို တွေ့ရပါသည်။ ပုဂံခေတ် ရာဇော်မာရ်ပျူးစာ၌ (မွန်၊ မြန်မာ၊ ပါဗို) ထို့ကဲ့သို့ ပုဒ်ဖြတ်၊ ပုဒ်မ၊ ပုဒ်ခွဲများ ထည့်သွင်းရေးသားမှူး ပါဝင်နေပါသည်။ ထို့ကြောင့် မွန်-မြန်မာ ဆန်နေသော စာအရေးအသားဖြစ်ကြောင်း ဖော်ပြရာ ရောက်နေပါသည်။ ထို့အတွက် ဖော်ပြပါ အထောက်အထားများသည် အစဉ်အလာ မဟုတ်သော ပျူးစာရေးသားမှူး ပုံသွင်များအဖြစ် စိစစ်တွေ့ရှိရပါသည်။

အကွဲရာလှယ်သူ၏ အယူအဆအရ ဖော်ပြထားသော ပျူးခာရေးသားမူ ပုံခွင့်များ

၁။ လိုပေါ်သောအနက်ရရှိ ပြင်ဆင်ပတ်ရှုမူ

(ရိုပုံ၊ ဗြိုဟ်ပြော၊ ကြတ် နှင့် ကုံးခဲ့)

ယေား(၅)ကို ကြည့်ပါ။ မြန်မာနိုင်ငံ၏ ပျူးခာရေးမှု ပျူးကာမ္မည်းများမှ ပျူးက' အကွဲရာသဏ္ဌာန်များကို ထုတ်နှစ်၍ ရာကော်မာရီပျူးစာမှ 'က' အကွဲရာသဏ္ဌာန်များနှင့် နှိုင်းယူဉ်ဖော်ပြထားပါသည်။

ယေား(၅) ရာကော်မာရီပျူးစာ 'က' အကွဲရာသွင်ပြင် စိစစ်မှု

ပျူးခာတ် 'က' အကွဲရာပုံ	ပုံစံနှုန်း ပျူးစာ	ပုံစံနှုန်း ပျူးစာ	ပုံစံအော် ပျူးစာ	သရေဆာတ္ထရှုံးအော်				
				သဲကုန်း ပျူးစာ	ညာ၍ပျူးစာ	ထော်အိုး ပျူးစာ	ဝိအိုး ပျူးစာ	ကန်ပဲ့ဌာ် ပျူးစာ
မြန်မာ	ပျူးအကွဲရာပုံ							
	ကော်မာရီ	ကော်	က	ကို	ကံ	က	ဝိကြ	ကို
ပုံစံအော် 'က' အကွဲရာပုံ	ပုံစံနှုန်း ပျူးစာ	ရာကော်မာရီပျူးစာ						
		က/၉	က/၁၀	က/၂၄	က/၃၃	က/၅၃	ခ/၅	က/၂၃
သာမြတ်	ပျူးအကွဲရာပုံ							
	ကော်မာရီ	ကော်	ကော်	ကံးခဲ့	ကို	ဝိကြ	ဝိကြ	ကြတ်

ပျူးခာတ်နှင့် ပုံစံအော် အရှည်အတို့ ခြားနားမှုမှတစ်ပါး ကွဲပြားမူ မရှိ။ ရေးသားမှုသော အတူတူ ဖြစ်ပါသည်။ သို့သော်-

ရာ/က/၁၃ ကို ကို ရိုး (ဦးသာမြတ်)

ရာ/က/၅ ကြ ကို ရော (ဦးသာမြတ်)

ရာ/က/၂၁ က ကိ ရော (ညီသာမြတ်)

ရာ/က/၂၄ ကုံးဒဲ ကိ ကုံးဒဲ (ညီသာမြတ်)

ဟူ၍ ဖော်ပြခဲ့ပါသည်။^၁ မိမိလိုသော အနက်ရရန် ကြံဆူ၍ အက္ခရာသွင်ပြင်ကို ပြောင်းလဲဖတ်ရှုခဲ့ပါသည်။^၂ ပျူ။ ‘ရ’တွင် မည်သည့်အခါမျှ ဖြတ်မျဉ်းပါဝင်မှာ မရှိပါ။ ရှေးအိန္ဒိယ အက္ခရာသွင်ပြင်များတွင်လည်း ဖြတ်မျဉ်းမရှိပါ။^၃ သို့ဖြစ်ရာ ယခု တွေ့ရသော ရာ/က/(၁၃၊ ၅၊ ၂၁)တို့မှာ ရ-ဗျည်းမဟုတ်ကြောင်း သိသာလှပါသည်။ ‘ရော’ ဖြစ်ရန် သဝထိုးရေးချစနစ်ကို ခါးလယ်မှဖြတ်ဆွဲရေးသားမှုသည် ကျ-ဗျည်း အက္ခရာတွင်သာ အသုံးပြုသည်။^၄ ဆရာတီးသာမြတ် ဖော်ပြသော (က-မ-ချ) တွင်လည်း ‘ရော’သည် ခါးလယ်မှဖြတ်၍ဆွဲသော စနစ် မဟုတ်ပါ။^၅ ထို့ကြောင့် ပျူဖတ်စာမှ ရာဇာမာရ်ပျူစာတွင်-

ရာ/က/၁၃-၁၄ ရိုံ့ခုံ့ ကိ ကိုံ့ခုံ့။

ရာ/က/(၅၊ ၂၁) တေးရောဟော ကိ တေးကြဟော

ရာ/က/(၂၀၊ ၂၁) ရောတံ ကိ ကြတံ

ဟူ၍ ပြင်ဆင်ဖတ်ရှုသင့်ပါသည်။ ရာ/က/၂၄ ‘ကုံးဒဲ’ မှ နှ-ဆွဲကို ဗျည်းယူဉ်သရ (အု) သက်းတဖြင့် ဖတ်ရှုခဲ့သောကြောင့် ကုံး မှာ ကုံး ဖြစ်ခဲ့ရပါသည်။^၆ ‘ဒဲ’ တွင် အောက်အသုံးပြုအစက် ပါဝင်၍ ‘ကုံးဒဲ’ ဖြစ်ခဲ့ပါသည်။

(သီရိ နှင့် သီခိ အယူအဆ)

ယေား(၆)ကိ ကြည့်ပါ။ ပျူခေတ် ‘ရ’- အသွင်ပြင်များနင့် ရာဇာမာရ် ‘ရ’- သွင်ပြင်များကို နှိုင်းယုဉ်ဖော်ပြထားပါသည်။

^၁ မြစ်တို့ ၁၉၆၀၊ ၅၇။ ၁၃-၁၆။ သာမြတ်၊ ၁၉၆၃၊ ၅၆၊ ၅၈၊ ၆၁၊ ၆၃-၇၁။

^၂ သာမြတ်၊ ၁၉၅၈၊ ၃၂၊ ၄၆(၈၈)(၁၀)။

^၃ ရှေးအိန္ဒိယအက္ခရာပျိုးစုံမှ ရ-အက္ခရာ၊ ပျူ။ ရ-အက္ခရာ၊ ရှေးမွန်မြန်မာ ရ-အက္ခရာများကို ယုဉ်ကြည့်ပါ။

^၄ သန်းဆွဲ၊ ၁၉၉၂၊ ၈၃။

^၅ သာမြတ်၊ ၁၉၆၃၊ ၃။

ଯୋ:(୬) ରୁଗେନ୍ଦ୍ରମାର୍ଣ୍ଣପୁଣ୍ଡିତା ‘ର’ ଅନ୍ତର୍ବାଚ୍ୟଂପ୍ରିଣ ତିରତିରିଲୁ

ပျောက် ၅ အကွဲရုပ်	ပုံစွန်း ဟန် ဆောင်း ပျောစာ	မိုင်းအား ပျောစာ	သရေဆာတ္ထရပါစာများ					
			သဲကုန်း ပျောစာ	ဉာဏ်လျှော့ ပျောစာ	ဆောင် ကျောက်	သူဝိ ပျောစာ	ဆောင်ဒိုး ပျောစာ	
			ပျူး အကွဲရုပ်					
ပုံစွန်း ၁ အကွဲရုပ်	ပုံစွန်း ဟန် ရော် မြန်မာ	ရေကျေမာ်ပျောစာ						
		က/J	က/ခေ	က/ရှု	က/ဘူး	က/ော်	ခ/ော်	က/ဂါ
		ပျူး အကွဲရုပ်						
		မြန်မာ	ရီ	ရဲ	ရဲ	ရော်	ရဲ	ရဲ
ပုံစွန်း ၂ အကွဲရုပ်	ပုံစွန်း သာမြတ်	သာမြတ်	ရီ	ရဲ	ရဲ	ရော်	ရဲ	ရော်

ଯୋଃ(?) ରୂପକୁମାର ଶ' ଅଗ୍ନିରାତ୍ମଦୁ 'ହିରି' ତିତୀମ୍ବ

ပုဂ္ဂန်း	ပြာပို့	ပျော်	မိမိငံးအာ	ရာဇဗ္ဗမာရ်				
				က/ခ	က/ခေ	က/ခာ	က/ဗြ	က/ဗျ
အကွဲရှုပံ့	D	D	မြန်ဒါပျော်					
မြန်မာ	ဓ	ဓ	ဓိ	ဓ	ဓ	ဓ	ဓ	ဓ

ပုံစွန်	ကတ္ထ	ပူ	ရာဇာများ/က/ခ	ရာဇာများ/ခ/ခ
အက္ခရာပုံ	မြန်မြေ။	သံပုံမြေ	သံပုံမြေ ပဲ	သံပုံမြေ ဆဲ
မြန်မာ	သံခွဲ့။	သံခွဲ့။	၁။သံခွဲ့။	၁။သံခွဲ့။
သာမြတ်			၁။သံခွဲ့။	၁။သံခွဲ့။

ဖော်ပြပါ ယေား(၆)နှင့်(၇)တို့ကို နှိုင်းယှဉ်စိစစ်မှုအရ ပျော်တို့၏ လုံးကြီးတင်ရေးဆွဲမှုစနစ်သည် ထိပ်မှတ်၏ ယာစွန်းမှ အထက်သို့ လက်ဝဲရစ်စ၍တက်သော အသွင် ဖြစ်သည်။^၅ ရ-ဗျားအက္ခရာတွင် ထိပ်မှတ်ပါသည်။ ထို့ကြောင့် ယာစွန်းမှ လုံးကြီးတင်ဆွဲလျှင် ထိပ်မှတ်၏ဘယ်စွန်းသည် အတက်င့်တို့တစ်ခုအဖြစ် တွေ့ရပါမည်။ ယေား(၆) -ရာ/က/၊ ပါ ‘ရီ’ ပုံမျိုး ဖြစ်ပါသည်။ (ရာ/က/၊ ၂၆။ ရာ/ခ/၊ ၂။ ရာ/ခ/၊ ၂၈။) တို့တွင် တွေ့ရသော ‘ရီ’ တွင် ဝဲစွန်း၌ ထိပ်မှတ်အတက် ပါဝင် နေကြောင်း တွေ့ရသည်။^၆

‘သီရိ’ ရေးထိုးမှုတွင်ပါသော ‘ရီ’ သဏ္ဌာန်သည် စာလုံး၏ဝဲစွန်းမှ အထက်သို့ တက်နေသည်ကို တွေ့ရသည်။ ထို့အပြင် စာလုံး၏လည်တံ့သည် တို့လွန်းပြီး အခြေ အနားသတ်သည် ကြီးလွန်းနေသည်။ ထိပ်မှတ်ဝဲစွန်းအတက် ပါဝင်ခြင်း မရှိပါ။

မွန်၊ မြန်မာ၊ ပါဋ္ဌားကမ္မည်းစာတို့၏အစတွင် ‘ဤ’ ဟု သုံးလျှက် ပျော်စာတွင် ‘သီရိ’ ဟု သုံးထားသည်မှာ ထူးခြားနေသည်။^၇ ပါဋ္ဌားတွင် ‘သီရိ’ ဟု သုံးသင့် သော်လည်း မသုံးခဲ့ပါ။^၈ ဤထူးခြားမှုနှင့် ဖော်ပြပါ ‘ရီ’ အသွင် လွှာနေခြင်းမှာ ‘သီရိ’ မဟုတ်ကြောင်း ပြဆိုရာရောက်နေပါသည်။

ရေးအိန္ဒိယကမ္မည်းစာတို့နှင့် ပျော်စာတို့တွင် ကမ္မည်းစာ အစစကားကို (သံခွဲ့။) ဖြင့် ရေးလေ့ရှိပါသည်။ ပျော်ခေတ် ကျောက်စာအားလုံးတွင်လည်း ဤသော အတိုင်းပင် တွေ့ရပါသည်။^၉ ‘သီခွဲ့မ်’နှင့် ‘သီခွဲ့မှာ’ မူလ သဘောအနက် အတူတူ ဖြစ်ပါသည်။ ‘သီခွဲ့’ ကို ‘သီမိ’ ဟုလည်း ရေးနိုင်ကောင်းပါသည်။ ဤစိစစ်မှုအရ

^၅ မောင်မောင်ဆွေ၊ ၂၀၀၆(၁)၊ ၂၂၉။

^၆ မြတ်စွာတော်၊ ၁၉၆၀၊ ၄၊ ၆၊ ၁၁၊ ၁၂။

^၇ သာမြတ်၊ ၁၉၆၈၊ ၆။

^၈ မြတ်စွာတော်၊ ၁၉၆၀၊ ၂၆၊ ၂၇၊ ၃၄။

^၉ မောင်မောင်ဆွေ၊ ၂၀၀၆(၁)၊ ၂၅၀-၂၅၁။

ရာဇော်မာရ် ပျူးကျောက်စာ အစ-စကားမှာ ‘သိရိ’ မဟုတ်ပါက ‘သိမိ’ ဖြစ်ကောင်းပါလိမ့်မည်ဟု ကြံဆလိုပါသည်။

(ဘွဲ့-ဘွဲ့၊ ဖီး-ဗီး-ဗီး-ဗီး)

ယေား(၈)ကိုကြည့်ပါ။ ခ၊ အ၊ ဋ္ဌ၊ ဋ္ဌ၊ န၊ ယ အကွဲရာတိ၏ ပျူးခေတ်အသွင်နှင့် ရာဇော်မာရ်ကျောက်စာပါ အသွင်များကို နှိုင်းယဉ်ဖော်ပြထားပါသည်။

ယေား(၆) ရာဇော်မာရ် ‘ခ၊ အ၊ ဋ္ဌ၊ ဋ္ဌ၊ န၊ ယ’ အကွဲရာများ နှိုင်းယဉ်စိစစ်မှု

ပုံစွန်း	ပျူး	ရာဇော်မာရ်ကျောက်စာ						
		က/၂၅	က/၁၄	က/၁၇	ခ/၁၇	က/၇	က/၇	ခ/၈
အကွဲရာပုံ	၃							
မြန်မာ	c	.ငါး	ဗီးc	ဗုံ	ဗုံ	ဟိုး	ဟိုး	ဟိုး ဟိုး
သာမြတ်		ငါး	ဗီးငါး	ဗုံ၍	ဗုံ၍	ဟိုး	ဟိုး	ဟိုး ဟိုး
ပုံစွန်း	ပျူး	က/၄	က/၃	ခ/၂၁	က/၂၂	က/၃	က/၂၃	က/၂၀
အကွဲရာပုံ	၃၃							
မြန်မာ	@	@	@	ဗိုးငါး	ံ	ဗုံး	နှံး	နှံးလွှှော်။
သာမြတ်	@	@	@	ဟိုးဗုံး	ံ	ဗုံး	နှံး	နှံးလွှှော်။
ပုံစွန်း	ပျူး	ပျူး	က/၁၅	က/၁၅	ပါ/က/၃၁	ပျူး	က/၁၁	က/၁၆
အကွဲရာပုံ	၃							
မြန်မာ	ဉာ	ဉာ	၆၅	၆၅	၆၅	၆၅	၁၁	၁၁ ယေား

ဖော်ပြပါအယားတွင်-

ရာ/က/၁၄	စီးဗဲ	-		အသွင်ကို	စီးဗဲ	(ဗဲ > ဗိ)
ရာ/က/၁၇	ဟူ	-		အသွင်ကို	ဟူ	(ဗဲ > ဗိ)
ရာ/ခ/၁၇	ဟူ	-		အသွင်ကို	ဟူ	(ဗဲ > ဗိ)
ရာ/ခ/၂၀	ဗိုံး	-		အသွင်ကို	ဟိုံး	(ဗိ > ဟာ > ဗဲ)

ဟူ၍ ဦးသာမြတ်က အမိပါယ်ကိုင့်ကွက်ကာ ° ပြင်ဆင်ဖတ်ရှထားပါသည်။ ဤဘွင် (ရာ/က/၂၅)ဘွင် ‘ဗုံး’ ကို ‘ဗုံး’ ဟု ဦးသာမြတ်က ဖတ်ရှပါသည်။ ‘လျက်’ ဟူ၍ အနက်ဖွင့်ပါသည်။ (ရာ/က/၁၄)မှ ‘ဗဲ’ ကို ‘ဗုံး’ ဟု ဖတ်ပါသည်။ ဖော်ပြပါအတိုင်း အနက်တူပါသည်။ သို့သော ရေးထုံး(၂)ခု ကဲ့နေပါသည်။ (ရာ/က/၂၅)ဘွင် ‘’၊ (ရာ/က/၁၄)ဘွင် ‘’တို့ ဖြစ်ပါသည်။ (ရာ/က/၂၅)သည် ပျူးစာတို့ဘွင် ပုံမှန် သုံးသော တစ်ချောင်းငင်ရေးထုံးစနစ် မှန်ပါသည်။ ၃ (ရာ/က/၁၄) ရေးထုံးသည် ပျူးစာတို့ဘွင် အစဉ်အလာတွေ့ရသော ရေးထုံးမဟုတ်ပါ။ အေဒီ(၄)ရာစုမှ (၇)ရာစု အကြား အိန္ဒိယတောင်ပိုင်း တစ်ချောင်းငင်ရေးသားမှုပုံစံ ဖြစ်ပါသည်။ ၄ ရာဇာမာရ်ပျူးကျောက်စာ အကွဲရာသွင်ပြင်မှာ ပျူးရေးထုံးနှင့် အိန္ဒိယတောင်ပိုင်းရေးထုံး ရောဝင် နေသောသဏာ တွေ့ရပါသည်။ ရာ/က/၁၇နှင့် ရာ/ခ/၁၇ တို့ဘွင် ၂-စွဲရေးသားမှူး ၅ ဘွင် တွင် (၂) ပျော်းယဉ်သက်တ ပါပြီးဖြစ်၍ ‘ဟာဗိုံး’ မျက်မောက်ဘွင်^၆ ဟု အနက်ထင်ပါသည်။

မြန်မာဘွင် ‘ဟောန်မိုံး’ ဟု ဖော်ပြသောစာလုံးကို ပျူးဘွင် ‘ဟိုံး’ ဖြစ်ရန် ကြံးဆထားပါသည်။ (ရာ/က/၂၀)ဘွင် ပျက်နေသောစာလုံးကို (ဟိုံး)စကားလုံးနှင့် အစားထိုးဖော်ပြထားသည်။ သို့မှသာ (ရာ/က/၂၀) အစမှ (ဗူးရောတံ့)ဖတ်မှုနှင့် ဆက်၍ဖတ်ပြီး၊ (ဟိုံးရောတံ့) အသံရစေသည်။ မြန်မာမှ ‘ဟောန်မိုံး’ နှင့် အသံနီးအောင် ပြုလေသည်။ လို့ရာဆွဲလွန်းသည်ဟု ထင်မိပါသည်။ ထိုစာလုံးကို (ခ) မျက်နှာဘွင် ‘ဗိုံး’ ဟု တွေ့ရပါသည်။ ပျူးသည် အသံလှယ်ရာဘွင် အမြား

° သာမြတ်၊ ၁၉၅၈၊ ၃၃(၁၄)၊ ၄၅(၈၃)၊ ၄၉(၁၀၇)။

၂ သာမြတ်၊ ၁၉၅၈၊ ၃၃(၁၄)၊ ၄၂(၆၉)။

၃ မောင်မောင်ဆွဲ၊ ၂၀၀၆(ခ)၊ ၂၃၄-၂၃၇။

၄ မောင်မောင်ဆွဲ၊ ၂၀၀၆(ခ)၊ ၃၅(ဇယား-၆)။ (ဇယား-၁၇)။

၅ စာလုံး၏အောက်မှ ‘ဗဲ’ အကွဲရာဆင့်ခြင်း

၆ သာမြတ်၊ ၁၉၅၈၊ ၄၉(၁၀၉)။

ဘာသာတို့နှင့် ခြားနားလွန်းသည်။ သာကဗ္ဗာ-ကန်ဝက် ခေါင်းကုန်းဆင်းတုပလ္လာင်စာမ်
မင်းအမည်အသံလှယ်မှု တွင် အမည်နှစ်ခုဟု ထင်ရလောက်အောင် ကွဲလွှာပါသည်။
ထို့ကြောင့် မြန်မာနှင့်ပျော် စကားသံမတူ၊ အရေးမတူသည့်အတွက် ‘မြို့ဝါး’ နှင့်
‘ဟောန်ဖိုင်’ အသံကွဲမှုကို အကွဲရာသွင်ပြင် နီးစပ်အောင် ပြင်၍ဖတ်ရန် မသင့်ဟု
ထင်မြင်မိပါသည်။ ထို့အပြင် (ဟို) စကားလုံး ဖန်တီးထားမှုတွင်လည်း (ဟ) ပုံမှာ
(ရာ/က/ဘု)ပါ (ဌာ) နှင့် တူနေရလေသည်။ ထို့ကြောင့် ဖော်ပြပါစိစစ်မှုတွင် ‘ဟိုဗုံး’ ဟု
အသံလှယ်ထားမှုကို ‘မြို့ဝါး’ ဟုသာ ဖတ်သင့်ကြောင်း ဖော်ပြအပ်ပါသည်။

၂။ ရာဇကုမာရ်ဖျည်းယဉ်သရဲ (၁၁) ရေးသားမှုစီစဉ်ချက်

အေဒီ (၂)ရာစိဝန်းကျင် ရေးအိန္ဒိယအရေးအသားတို့မှ ရယူဖွံ့ဖြိုးလာသော သရေခေတ္တရပျော်စာ အရေးအသားများတွင် ပျည်းယဉ်သရသက်တာဖြစ် အတွင်းငတ် သရေ့၊ ယနေ့ မြန်မာအခေါ် လုံးကြီးတင်ဟုဆိုသော ပျည်းယဉ်သရသက်တာ (၁)၊ ယနေ့ မြန်မာအခေါ် တစ်ချောင်းငင်ဟုဆိုသော ပျည်းယဉ်သရသက်တာ (၂)၊ ယနေ့ မြန်မာအခေါ် သဝထိုးဟုဆိုသော (၃)၊ ယနေ့ မြန်မာအခေါ် သဝထိုးရေးချုပ် ဆိုသော (၄)တို့ကို ပျောစာတို့တွင် တွေ့ရပါသည်။ ၃ ယင်းတို့၏ အသံရည် အရည်အသွေးကိုပြသော (-၁၊ ၁၊ ၂)တို့ကို ပျောရေးသားမှုစနစ်တွင် မရှိပါ။ ၄ ရာကော်မာရ်ပျောစာတွင်လည်း (အာ၊ အီ) ပျည်းယဉ်သရ ရေးသားမှုစနစ် မရှိကြောင်း ရှိသာမြတ်က ဆိုထားပါသည်။^၅

ଯୋଃ(୯) ପ୍ରାଚୀନ୍ୟଃଯୁଦ୍ଧତାର (ଆ। ଅ)ତାଗେଣ୍ଠ ତିରତୀର୍ଥ

စဉ်	သရ	များပျုံ သက္ကာ	သဘက်			မှတ်စု	ရည်ညွှန်ချက်
			ပုံစွဲနံ့	အက္ခရာ	မြန်မာ		
၁	ဒု		ရာ/က/ဂါ		ငါးဗုံး	ပူစာအေးသူအမှတ်ပုံ ထွေးရှုံးပုံမှန် တစ်ဆင်းငင် (၂/ဒု) သဏ္ဌာန် ဖြစ်သည်။	အင်ဆင်ဆွေ၊ ၂၀၀၆၊ ၃၅၊ ယေား (၆)။ ၂၃၅

° ମୋଳିମୋଳିଛେ । ୧୦୦୯(୧) । ୧॥

୨ ମୋର୍ଦ୍ଦମୋର୍ଦ୍ଦଶେ । ୧୦୦୬(୯) । ୨୨॥

၁။ မောင်မောင်ဆွဲ၊ ၂၀၀၆(ခ)၊ ၅၇-၅၈။

୨ ହାତିର୍ । କର୍ଣ୍ଣର୍ ॥

စဉ်	သရ	မျှည်းယဉ် သဏ္ဌာ	သာကေ			မှတ်စာ	ဇည်အန်းချက်
			ပုံစွဲနံပါတ်	အက္ခရာ	မြန်မာ		
J		၂	ရ/က/၁၀		ထတ္တ	ဦးသာမြတ်က နှစ်ချောင်းငင် (အု)ဟု ယူဆသည်။	သာမြတ်၊ ဘဇ္ဇာ ၆။
၃		၂	ရ/က/၆		ရမ ဂမ	‘ဂ’ ‘ိ’ ဤ စနစ်ဖြင့် ပျောစတို့တွင် အစဉ် ရေးလဲ ရှိသည်။	အောင်အောင်ရွှေ၊ ၂၀၆ (ခ)၊ ၃၇။ ၂၀၆ (က)၊ ၁၅။
၄		၂	ရ/က/၁၅		တဗ္ဗ	ပျောရေးသားမှတ်ငွေ့ ‘တ’ ကို ‘ဂ’၏ စနစ် နှင့် သုံးလဲ မရှိပါ။ ထိုအတူ (က) ကိုလည်း မသုံးပါ။ ရာကျေမာရ်တွင်သာ သုံးပါသည်။	အောင်အောင်ရွှေ၊ ၂၀၆၊ ၂၇။
၅		၂	ရ/က/၃		ဘဝန်	အော် (၅/၆) ရရှိ အိန္ဒိယ တောင်ပိုင်းဟန်	အောင်အောင်ရွှေ၊ ၂၀၆(ခ)၊ ၂၇။
၆		၂	ရ/က/၁၇		ဟူး	အော် (၅/၆) ရရှိ အိန္ဒိယ တောင်ပိုင်းဟန်	
၇	အု*	၂	ရ/က/၂၄		ဂိုဏ်း	ပျောရေးသားမှတ်ငွေ့ အစဉ်အလာ မရှိ၊ ဆတ်ပြင်အိန္ဒိယ တောင်ပိုင်းအသွင် ရေးသားမှ ဖြစ်သည်။	သာမြတ်၊ ဘဇ္ဇာ ၂၇။
၈		ပျောတွင် မရှိ	-	-	-	ပျောတွင် နှစ်ချောင်းငင် (အု) အရေးစနစ် မရှိပါ။	အောင်အောင်ရွှေ၊ ၂၀၆၊ ၂၄၀။ ၂၀၆(က)၊ ၁၀။

အမှတ်စဉ်(၁)နှင့်(၂)တွင် ပြထားသော - ငါး၊ ဗုံး၊ တု - တို့မှာ ရှေးပျောစာ
တို့တွင် တွေ့ရသော တစ်ချောင်းငင် (၂) မျှည်းယဉ် သရပုံစံ ဖြစ်ပါသည်။ (က၊ ၈၊

ညာ ရာ ၉)တို့တွင် ဖော်ပြပါတစ်ချောင်းင်ကို အက္ခရာသဏ္ဌာန်အရ မသုံးပါ။^၁ သို့သော် ဦးသာမြတ်က ယင်းတစ်ချောင်းင်ကို နှစ်ချောင်းင်အဖြစ် ယူဆဖလှယ်ထားပါသည်။ ဖော်ပြမှုတွင်-

“အူ-ဉာ (၅) ကာရန်ရေးရာ၌ အိန္ဒိယတောင်ပိုင်း ကျောက်စာများ
ကဲ့သို့ ၂ချောင်းင်များ၏ ထိပ်ချင်းကွဲမနေဘဲ ထိပ်ချင်းဆက်
ထားသဖြင့် ‘ဝ-ဆွဲ’ ထားဘိသကဲ့သို့ ထင်ရသည်”

ဟူ၍ ဖော်ပြထားပါသည်။^၂ အေဒီ (၅-၆)ရာစု အိန္ဒိယတောင်ပိုင်း ကဒံပ၊ ပလ္လဝ၊ အရေးအသားတို့၏ ၂-၇-၈၍ စနစ်ကို အခြေခံရယူထားခြင်း ဖြစ်ပါသည်။ ရှေးအိန္ဒိယ အက္ခရာ ဖွံ့ဖြိုးမှုတွင် လှုပစ္စာ ရေးဆွဲမှုကြောင့် အက္ခရာများ အသွင်ပြောင်းရသည့် သဘော^၃ကို အေဒီ(၃)ရာစုဝန်းကျင် အိန္ဒိယအက္ခရာများ၏ တွေ့နှင့်ရာ ယင်းသဘောဖြင့် စိစစ်ပါက ကွဲပြားစွာ သိမြင်နိုင်ပါသည်။^၄

‘ဂ’ ရေးသားမှုပုံစံတွင် တွေ့ရသော (၁) ဗျည်းယုဉ်သရသွင်ပြင်သည် ပျူးစာ စတင်ရေးသားချိန်မှုစဉ်၍ ရာကော်မာရ်ကျောက်စာအထိ တွေ့ရသော ပြောင်းလဲမှု မရှိသည့် အသွင် ဖြစ်ပါသည်။^၅ သို့သော် ထိ ‘ဂ’ အသွင်မျိုးကို ရာကော်မာရ် ပျူးကျောက်စာတွင် ‘တ၊ ဘ၊ တို့’လည်း တွေ့ရပါသည်။ ရှေးပျူးစာစာလုံးတွင် မတွေ့ရဘဲ ရာဇာကုမာရ်ပျူးကျောက်စာတွင်သာ တွေ့ရခြင်းမှာ ထူးခြားမှုတစ်ရပ် ဖြစ်ပါသည်။ ထို့အပြင် ‘တ’ မှာ တစ်ချောင်းင် နှစ်မျိုး အသုံးပြထားကြောင်း တွေ့ရပါသည်။

“ယေား(၁၄)။ ရာ/က/၁၀-တု (၁၄)နှင့် ယေား(၁၄)။ ရာ/က/၁၅-
တု (၁၅)”

ထိုကို ယုဉ်ကြည့်ပါ။ ထိုအချက်အရ ဆရာတိုးသာမြတ်က အိန္ဒိယတောင်ပိုင်း အရေး အသွင်နှင့်ယုဉ်၍ (ရာ/က/၁၀)ပုံစံ ‘တ’ ကို ‘တူ’ ဟု ဖလှယ်၍ ကျန် ‘တူ’ ကို ‘တူ’ ဟုပင် ဖလှယ်သည်။ ထိုသဘောအတိုင်းပင် အခြားစာလုံးများကိုလည်း ယူဆထားပါသည်။

^၁ မောင်မောင်နွေး ၂၀၀၆(က)၊ ၁၂-၁၃။ ၂၀၀၆(ခ)၊ ၂၃၄-၂၃၅။
၂ သာမြတ်၊ ၁၉၅၇၊ ၆။

^၃ စံသာအောင်၊ ၁၉၇၄၊ ၆၃။

^၄ မောင်မောင်နွေး ၂၀၀၉(က)၊ ဒီဇင်ဘာ၊ ၅၊ ၁၇-၁၉ (ယေား-၅၊ ၆၊ ၁၇)။ ၂၀၀၆(က)၊ ၇-၁၁။ အမရဝတီ (ပု-ရေးပုံ)။

^၅ မောင်မောင်နွေး ၂၀၀၆(ခ)၊ ၂၄၇ (ယေား-၂၀)။

^၆ မောင်မောင်နွေး ၂၀၀၆(က)၊ ၇။

ယေား(၁၄) အမှတ်စဉ်(၆)တွင်ပါသော တစ်ချောင်းင်ပို့စံကို ‘ငဲ’ ရေးသားမှုတွင် တွေ့ရပါသည်။

“ရာ/က/၁၄ -ငဲ=() ရာ/က/၂၅ -ငဲ=()”

တို့၏ တစ်ချောင်းင်အသွင်သည် ခြားနားလျက် ရှိပါသည်။ (ရာ/က/၂၅)သည် အသံအရည်အသွေးပြ အစက်များနှင့်ယူဉ်၍ ရေးထားသည်။ (ရာ/က/၁၄)မှာ C-ဆွဲဗျည်းကို လက်ဝဲဘက်ကွေး၍ အရှည်ဆွဲထားခြင်းဖြစ်သည်။ ယင်းပုံစံမျိုးကို ငွေ့ဗောဓိပင်ကြော် (အေဒီ-ငဲ)တွင် ‘နဲ(ny)’ ဖော်ပြုမှု၌ ( )သဏ္ဌာန် ရေးထိုးမှုကို တွေ့ရသည်။ ဆရာတွေးမွန်ပိုလ်ကော် ဆွဲပုံနှင့် မူရင်းပုံ ဖြစ်ပါသည်။ ^၁ ပျူးခေတ်တစ်လျောက် ယင်းပုံတစ်ခုသာ တွေ့ရ၍ ပျူးခေတ်တစ်ချောင်းင်ဟု မဆိုသာပေ။ ထိုသဏ္ဌာန်မျိုးကို ပျူးခေတ် ပါ၌စာရေးထိုးမှုတွင် များစွာတွေ့ရသည်။^၂ ယင်းကိုထောက်၍လည်း ပုံမှန် ပျူးတစ်ချောင်းင် () သက်တကို ဦးသာမြတ်က () သက်တအဖြစ် ဖတ်ရှ ဖလှယ်ခဲ့ပါသည်။

ပုဂံခေတ် ပျူးစာ ပျူည်းယူဉ်သရသက်တ ()တွင် အစဉ်အလာ ပျူးအကွ္ရာ သွင်ပြင်အရ (မျိုးရှိပြီး^၃ (က၊ ည၊ ရ၊ င)တို့တွင် ယူဉ်သော () သက်တစာလုံး မပါရှိ၍ အစဉ်အလာမှ (မျိုး တွေ့ရသည်။ အစဉ်အလာ မဟုတ်သော ကအံပ၊ ပလ္လဝ () သက်တ အသွင်ထူး တို့လာမှုကို တွေ့ရပါသည်။ ထို့ကြောင့် ခေတ်ပြိုင် ရေးဟန် ရောထွေးပြီး၊ အကွ္ရာလှလှယ်သူ၏ အယူအဆကြောင့် အစဉ်အလာမှ သွေ့ဖိသော အကွ္ရာလှလှယ်မှုများကိုလည်း တွေ့ရပါသည်။

မြန်မာစာပေပါ မြို့ငဲသုံးသပ်ချက်

ရာဇော်မာရ်ပျူးစာသည် ခေတ်ပြိုင် မွန်၊ မြန်မာ၊ ပါ၌ တို့နှင့် စာအရေးအသား အသွင်ကွဲနေခြင်းမှာ အေဒီ (ရာစုဝန်းကျင်ရှိ ရေးအိန္ဒိယ အရေးအသားအကွ္ရာ အန္တရစာလုံးနှင့် ကုသန(ကရှုန်)စာလုံးတို့မှ ရယူခဲ့သော အသွင်ကို ပျူးခေတ် တစ်လျောက်လုံး အသံးပြုခဲ့သည်။^၄ ထိုအကွ္ရာစာစာလုံးအသွင်များသည် အေဒီ (ရာစ ရာဇော်မာရ် ရေးထိုးချိန်အထိ မူလအသွင်မပျက် ရှိနေသည်ကို တွေ့ရပါသည်။ သို့သော အချို့သောစာလုံးများသည် ပျူးတို့၏ မူလအကွ္ရာအသွင်မှ သွေ့ဖိနေသည်ကို သတိပြုနိုင်ပါသည်။

^၁ မွန်ပိုလ်ကော် ၁၉၅၆၊ ၄၃။

^၂ သန်းဆွေ၊ ၁၉၉၂၊ ၇၆၊ ၉၄၊ ၁၀၈၊ ၁၀၅၊ ၁၂၇၊ ၁၇၁။

^၃ မောင်မောင်ဆွေ၊ ၂၀၀၆(၁)၊ ၂၃၈။

ထူးခြားသော အရေးစနစ်အဖြစ် အူ-သရတွင် ‘ဉာဏ်’ ကို တွေ့ရခင်း၊ (၆၅။) ရေးသားမှုတွင် အော်(၈-၉) သရသက်တ ရေးထံးသစ်များ ပါဝင်လာခြင်းနှင့် မြန်မာ ရေးထံးဆန်သော သဘောကို တွေ့ရသည်။ (ဆဲ) ရေးသားမှုတွင် နာဂရိရေးထံးမှာ သုံးသော အဲ(၂) သရ ပါဝင်လာခြင်းတို့ကို တွေ့ရပါသည်။ ဤအချက်များသည် အရေးသွင်ပြင်ပိုင်းတွင် အားနည်းချက်များရှိလာပြီး ခေတ်ကာလအလျောက် အသုံး များသော မွန်၊ မြန်မာ၊ ပါ့ဌ္ဇာ တို့၏သဘော၊ သက္ကတစာပေါ်သဘောတို့ကို ရယူဖြည့်စွာက်ကာ မွမ်းမံ၍ ရေးထံးထားမှုကို တွေ့ရပါသည်။

ထိုအပြင် အစဉ်အလာအားဖြင့် ပုဒ်မ(၁)၊ ပုဒ်ဖြတ်(၁)၊ ပိုဒ်ခွဲ(၁၀။) သက်တ တို့ကို သုံးလေ့မရှိသော ပျော်စာတွင် ပုဂံခေတ် ရာကော်မာရ်ပျော်စာ၌ မွန်၊ မြန်မာ၊ ပါ့ဌ္ဇာ တို့ကဲ့သို့ ပုဒ်ဖြတ်၊ ပုဒ်မ၊ ပိုဒ်ခွဲများ ထည့်သွင်းရေးသားမှုသည် မွန်-မြန်မာ ဆန်နေသော စာအရေးအသားဖြစ်ကြောင်း ဖော်ပြရာရောက်နေပါသည်။

‘ရီးဖုံး’ ကို ‘ကိုဖုံး’ ဟု ဖတ်ခြင်း၊ ‘ဗြော်ဟော’ ကို ‘တွေရောဟော’ ဟု ဖတ်ခြင်း၊ ‘ဗြေတ်’ ကို ‘ရောတ်’ ဟု ဖတ်ခြင်း၊ ‘ကုံးဒုံး’ ကို ‘ကုံးဒုံး’ ဟု ဖတ်ခြင်း၊ ‘သိစ်’ ကို ‘သိရို’ ဟု ဖတ်ခြင်း၊ ‘ဟူ’ ကို ‘ဟူ့’ ဟု ဖတ်ခြင်း၊ ‘မိုး’ ကို ‘ဟိုး’ ဟု ဖတ်ခြင်း၊ တို့ကို လိုသောအနက်ရရန် ပြင်ဆင်ဖတ်ရှုထားမှုအဖြစ် တွေ့ရပါသည်။

ပျည်းယူဉ်သရသက်တ အု (၁) ရေးသားမှုတွင် အစဉ်အလာအားဖြင့် အကွာရာပုံကို လိုက်၍ (၃)မျိုးတွေ့ရသည်။ ထိုမှ (က၊ ည၊ ရ၊ င် နှင့် ‘ဂ’ အကွာရာ)တို့ အတွက် သုံးသော တစ်ချောင်းငင်ပုံသွင်ကို တစ်ချောင်းငင်ဟု ဖတ်သော်လည်း ကျိုးပျော်အကွာရာများအတွက် သုံးသော တစ်ချောင်းငင်ကို အကွာရာအရေးပုံသွင် အယူအဆ ကွဲလွှဲမှုအရ နှစ်ချောင်းငင်ဟု ဖတ်ခြင်းကို တွေ့ရပါသည်။ မူလ ရေးထံးမှုမြှုပ်ပင် တစ်ချောင်းငင်ရေးထံး မတည်ဖြံမျှ၍ ဖြစ်ပါသည်။

သရခေတ္တရာ၊ မိုင်းမော၊ ဟန်လင်းတို့၏ ပျော်စာများနှင့် ယူဉ်ကြည့်လျှင် ထိုပျော်စာများသည် တစ်ခုနှင့်တစ်ခု ကွဲလွှဲချက် ကြီးမားစွာ မရှိဘဲ စနစ်တစ်ခုတည်း ပေါ်တွင် တည်ဖြံမြှုစွာ ရေးသားနောက်ကြောင်း တွေ့ရပါသည်။ ရာကော်မာရ် ကောက်စာပါ ပျော်စာသည် အစဉ်အလာပျော်အရေးစနစ်ကို ပုံဖော်ထားသော်လည်း ရေးအိန္ဒိယတောင်ပိုင်းဟန်၊ နာဂရိရေးဟန်၊ မွန်မြန်မာရေးဟန်များ ရောထွေးယုက်တင် နေသောအသွင်ကို တွေ့မြှင်နေရပါသည်။ ပါ့ဌ္ဇာ သက္ကတသက်၊ မွန်သက်သော ပျော်လုံးများလည်း ပါဝင်နေနိုင်ပါသည်။ ထိုကြောင့် ရာကော်မာရ်ပျော်စာသည် ပျော်ဟု ဆိုနိုင်ရုံမျှသာ ဖြစ်ပြီး၊ အရောအနောများ ရှိနေသော ပျော် ဖြစ်သည်။ အစဉ်အလာ ပျော်စာများစွာနှင့် နှိုင်းယူဉ်ချိန်ဆကာ ဖတ်ရှုသင့်လုပါသည်။

နိဂုံး

အချုပ်အားဖြင့်ဆိုသော် ရာကော်မာရ်ပျောစာအကွဲရာများကို စိစစ်နှုပြခြင်း အားဖြင့် ပျောစာရေးသားမှူးအသွင်၏ သဘောသဘာဝ၊ ပျောအကွဲရာတို့၏ သွင်ပြင် အနေအထား၊ ရှုံးအိန္ဒိယကမွည်းစာတို့၏ ဆက်စပ်မှုသဘောများကို များစွာသတိပြုမိ ဖော်သည်။ ကျွန်ုံသုံးစွာ အဓိပ္ပါယ်ရသော ပျောစာလုံးကို ‘တေးရောဟော’ဟု ဖတ်မည့် အစား ‘တေးကြရော’ဟု ဖတ်သင့်သည်ကို သိလာရပါသည်။ ‘ဟိုဗုံး’ ဟူသော ဖလှယ်မှုကို ‘ဇိုံး’ဟု ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရပါသည်။ ‘ဤ’ မသုံးဘဲ ‘သိရို’ဟု ကြံဆမှုမှာ ‘သိခွှံ(မဲ့)’ ရေးထုံးစလေ့နှင့် ကွာဟသွားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် နှောင်းပိုင်းခေတ် မွန်၊ မြန်မာ၊ ပါမို့၊ သဏ္ဌာတ စာဟန်များ လွှမ်းမိုး လာသော စာအရေးအသားဖြစ်ကြောင်း သတိပြုမိလာပါသည်။ ထို့ကြောင့် အကြိမ်ကြိမ် ဖတ်ရင်း ဆက်လက် သုတေသနပြုလုပ်မှုများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကျမ်းကိုးဘရဲ့

မြန်မာဘာသာ

စံသာအောင်၊ ဦး။ (၁၉၇၄)။ အေဒီလြာက်ရာစွန်ယင်းမတိုင်မီ ရရှင်ပြည်သုံးအကွဲရာ (ပထမအကြမ်း)၊ ရန်ကုန်၊ ဥမ္မာအောင်စာပေ။

စံသာအောင်၊ ဦး။ (၁၉၇၅)။ အာန့်စွဲ (ရှစ်ရာစွန်ဝေသာလီမင်း)၊ ရန်ကုန်၊ ဥမ္မာအောင်စာပေ။

မောင်မောင်ဆွဲ၊ ဦး။ (၂၀၀၆)(က)။ ပူဗာအရေးအသားများမှ ပူည်းယဉ်သရ (အ/အု) အသုံး။
ပြည်မြို့၊ ပြည်တဗ္ဗာသိုလ်၊ မြန်မာစာဌာန၊ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်အတွက်
တင်သွင်းသော တစ်ဦးချင်း သုသေသနစာတမ်း။

မောင်မောင်ဆွဲ။ (၂၀၀၆)(ခ)။ မြန်မာနိုင်ငံရှိ ပူဗာမွေးစာများမှ ပူဗာအကွဲရာသူဌာနများနှင့်
ပူဗာတုံးရေးသားပုံစံနှစ်များကို လေ့လာချက်။ ရန်ကုန်၊ ရန်ကုန်တဗ္ဗာသိုလ်၊ မြန်မာစာဌာန။
ပါရဂျွဲ့(၂၀၀၆)အတွက် တင်သွင်းသော ကျမ်း။

မောင်မောင်ဆွဲ၊ ဒေါက်တာ။ (၂၀၀၉)(က)။ ရှေးအိန္ဒိယအကွဲရာများလေ့လာမှု။ ပြည်မြို့၊
ပြည်တဗ္ဗာသိုလ် (၁/၂၀၀၉) သုတေသနစာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သော စာတမ်း။

မောင်မောင်ဆွဲ၊ ဒေါက်တာ။ (၂၀၀၉)(ခ)။ ပူဗာကြောင်းအမြေရှိ စာလုံးကယ်များလေ့လာမှု။
ရန်ကုန်၊ မြန်မာနိုင်ငံပို့မြှေနှင့်သိပ္ပါး ပညာရှင်အဖွဲ့၊ နိုမအကြမ်းသုတေသနစာတမ်းဖတ်ပွဲတွင်
ဖတ်ကြားခဲ့သောစာတမ်း။

မြစ်တီကျောက်စာလေးဘာသာ။ (၁၉၆၀)။ ရန်ကုန်၊ နိုင်ငံတော်ယဉ်ကျေးမှုမြိမ်မာန်။

မွန်မိုလ်ကေ၊ ဗြာဟွာစာရှိ။ (၁၉၅၆)။ “သရေဆိတ္တရာတော်ဦးဆိုင်ရာ ရှေးဟောင်းပစ္စည်းတစ်ခု”၊
ပြည်ထောင်စုယှဉ်ကျေးမှုစာစောင်း၊ အတွဲ(၁)၊ အမှတ်(၉)။ စာ၊ ၄၁-၄၄။

သာမြတ်၊ ဦး၊ သီရိပုံချို့။ (၁၉၅၈)။ **မြစ်တီပူဗာက်စာ**၊ ရန်ကုန်၊ ဒီမိုကရေစိစာအပ်ထုတ်ဝေရေးကုမ္ပဏီ။

သာမြတ်၊ ဦး၊ သီရိပုံချို့။ (၁၉၆၃)။ ပူဗာဖတ်စာ။ ရန်ကုန်၊ နေရှင်နယ်ပုံနှိပ်တိက်။

သောင်းလွင်၊ ဦး၊ ဘီအေး။ (၁၉၇၂)။ မြန်မာအကွဲရာဖော်။ ရန်ကုန်၊ နည်းသစ်စာအပ်တိက်။

သန်းဆွဲ၊ ဒေါ်။ (၁၉၉၂)။ ပူဗာခင်ဘက္ကာပျော်လေ့လာချက်။ ရန်ကုန်၊ မြန်မာစာအဖွဲ့ဦးစီးဌာန။

အင်လိပ်ဘာသာ

Bhandarkar, D.R. (1905). “Inscribed pedestal of Buddhis image from Mathura”, *Epigraphia Indica Vol-VIII, Pt.5.*

Kielhorn, F. (Professor). (1905). “Junagadtha Rock Inscription of Ruaradman”, *Epigraphia Indica Vol-VIII, Pt.1.*